

Քօօլի Բոմբոնյոյ ցբոյ ճիկե Ս մաօղնա ա յլ
Tesalonika
 ւոյ վուօսի յոննա

¹ Մանոյ Քօօլի անոյ Տիլասի անոյ Տիմոտի մաօղնանա ցբոյքՍ ցիե ա յլա Յիսա Մասիա ճիճիսիսի ճիկեմբա ճի բենե Տեսալոնիկա ւոյ մա տա յի տի Շոճոյ Ղիմոյ անոյ տի Յօմտիւնոյ Յիսա Մասիա վուօճարտկահա; ԿՍնոյ Ղիմոյ սոնոյ յո, տա Բի յլ յո սցիճՅագոյ.

Tesalonika vuosi yada անոյ Բա Բերոյ յա

² Տի յաասա Ղիմոյ սոնոյ մանա յո մանա յա, տա տիւնսա յո յա տի Ղիմոյ յՍՍոյոյ մա. ³ Ղիմոյ, վուճիկե ճի յիւնե տի Շոճոյ յա յոնոյ, տի տիւնսա յո յիւնե յո յաճա տա տոմա տոնվոնա, անոյ յո շոտի ճիե ճի վանա յո տոմա անոյ յոնոյմոնա ճիւնե յո, տա յո տամա ճի Բիե տի Յօմտիւնոյ Յիսա Մասիա մա կոյ կոյ ճիւնե. ⁴ Տի յոմբալլի, տի սիԲա ա Բարտ ճի Ղիմոյ շո յո մոյո տա վճարտ յո ճի յո յի Ս վուօսի, ⁵ ճամա ԿՍնվոնահա ճիե կա յի յոնոյ ԿՍԲալտկա յոնվոնա մա տի կոյոյոյ յո յո, առա ճիե կա յաա յա Հալտկաստկա հագոյոյ, տա ճիե տի Բալահա տա կա շիւլիյա. յո սիԲա տի Բերոյ ճի սոնա ճիե անոյոյ տի սոնոյոյնե յո ճիե սոնոյոյ ճիե ճիե տի բենե յո յիցիրի. ⁶ ճիե յո տուոնե Ղիմոյ յահա, ճիե յո շոանսա տի մոյո տի ճիճա տի Յօմտիւնոյ ճիւնե յո, տա ճիե ճիի յահալա առա Հալտկաստկա ճիե յո յո յա սցիճիտալոյ. ⁷ ճիե յա յո Բերոյ ճիե ճի յի ճագոտի ա յլ տի Յօմտիւնոյ ճիճիսիսի ճիե կեմբա մանա ճի բենե Մասեճոնիա անոյ Ակայա տիոցԲարտիստ մա յա Բա մոնա Բա Բեմմե ճիւնե. ⁸ ճամա տի Յօմտիւնոյ ԿՍնվոնահա ճիե յոնոյոյ յո յիցիրոյ մոյո տա ճիա ա ցա Մասեճոնիա անոյ Ակայա տիոցԲարտիստ մա, ա Բի ցոտի, յո յիւնե Ղիմոյ յաճա ճիւնե յո Կճոյ ցա լոցա մանա մոյո. ճիե յա ճի կա Բի յի տալաստ ճի տի Բալտա յալոյ Բա

jigij. ⁹ Vuosi gie mana bala yaa gamma die nɩ mɩŋŋɩna a tuo ti chaanti dene saŋŋa dieke ti kenne nɩ jigiri, aŋaŋ nɩ vana nɩ bugile ta keŋ ŋmɩŋ jigij dene, dɩ nɩ jɩaŋ wɔnɩŋ ŋmɩŋ, vuodieke dɩ yine wusietieŋ ŋmɩnnɩ aŋaŋ miivolitieŋ wo, ¹⁰ ta chɩsa ɔ bɔa Yisa Masia, vuodieke die ɔ sɔgɩna a nyɩŋ kumbu me wo, dɩ ɔ nyɩŋ artzanna ma a keŋ, wɔnɩŋ ɔ gbatɩna ti a nyɩŋ wɔnɩŋ ŋmɩŋ sɩnyɩrɩ dieke dɩ kienene ti ma wa.

2

Pɔɔli tɔɔma Tesalonika tɩŋ ma

¹ N nɩmballɩ, nɩ gbaŋ nɩ sɩba dɩ die ti kenne kaagt nɩ wa die ka ka yi yɔrɩ. ² Nɩ sɩba die ti dine wahala dene Filipi tɩŋ ma, ta ba zɩa ti, ama die ti kenne nɩ jigiri, die ti yaa wa sɔgɩhagɩrɩ dieke dɩ nyɩna ŋmɩŋ jigij dɩ ti mɔsɩma wɔnɩnaha a yɩma nɩ. Aŋaŋ vuosi pam die dɩ kana ka saaga a yɩa ti mana yɔrɩ. ³ Dama wudieke die ti bala nɩ die ka nyɩŋ ŋmɩnchɩbɩstɩ yaa sɔŋanyilibɩati ma, die ti ka gaama nɩ, ⁴ ama saŋŋa mana ti mɔsɩla wudieke ŋmɩŋ dɩ yaala ti mɔsɩma mɩŋ, dama ɔ wɔŋ ye ti ta ti mɔ ti pɔgɩma wɔnɩnaha mɩŋ. Die wɩa, ti ka mɔsɩla dɩ ti fɩalɩma vuota sɔgɩtɩ, ama ti yaala ti fɩalɩma ŋmɩŋ sɔŋ, wɔnɩŋ ɔ magɩsɩnana ti sɔgɩti aŋaŋ ti sɔŋanyile. ⁵ Dama nɩ sɩba aŋaŋ wusie dɩ ŋmɩŋ yiwo ti siaratieŋ dɩ die ti ka keŋ nɩ jigij aŋaŋ nɔbanansɩŋ, yaa aŋaŋ wɔbalɩkɩ dieke dɩ ligue ti lɔlɩbɩati. ⁶ Die ti ka yaala bɩrɩŋ a nyɩnna nɩ jigij yaa vuogaast jigij. ⁷ Tɩ yine Masia tɔntɔntɩŋ wɩa, die ti tɩŋ yaa sieŋ dɩ ti balɩ nɩ dɩ nɩ sunŋi ti. Ama die ti bie wo sɔmm nɩ jigiri sɩba nuŋ dɩ ŋaana daansa ɔ ballɩ dene wo. ⁸ Die ti faastna cho nɩ wɩa die ti mɔsɩla ŋmɩŋ wɔnɩnaha a yɩa nɩ; daa die nyɩna ma ama die ti yiwo siri dɩ ti kpi nɩ wɩa, dama ti faast cho nɩ mɩŋ. ⁹ Tɩ nɩmballɩ, n yaa tama dɩ nɩ tɩnsa ti tɔɔma aŋaŋ ti wahala diilehe saŋŋa

dieke die ti benne ni jigin a mɔsɔla ŋmɔŋ wɔwɔnaha a yɔa ni wa. Die ti tɔma ŋmɔntɔasi aŋaŋ yuŋ aɔb ti kaŋ yi chiiti a yɔa ni.

¹⁰ Niŋŋ aŋaŋ ŋmɔŋ yine ti siaratielin yaa gamma die ti benne aŋaŋ ni aŋaŋ berivɔntɔŋ aŋaŋ wusie ta die wo biaŋ dene. ¹¹ Ni sɔba dɔ die ti beri mɔŋ aŋaŋ ni wɔnyɔ mana sɔba chɔɔŋ dɔ ŋaana beri aŋaŋ ɔ gbaŋ gbaŋ balli dene wo. ¹² Die ti kpaŋŋɔsa ni mɔŋ, ta yie ni sɔgɔti dɔ fɔala, ta kpaama ni saŋŋa mana dɔ ni bemme beri dieke dɔ baŋ suuli ŋmɔŋ nine. Wɔntɔŋ ɔ wana ni dɔ ni keŋ juu ɔ gbaŋ gbaŋ ɔ naari ma aŋaŋ ɔ nanstɔkpeŋkɔŋ ma.

¹³ Ti bi waasa ŋmɔŋ saŋŋa mana dama die ti kenne aŋaŋ ŋmɔŋ wɔaha ni jigiri die ni wɔŋya mɔŋ ta tuohe; die ni ka tuohe sɔba a yiwo vuota wɔa, ama die ni tuohe mɔŋ sɔba ŋmɔŋ wɔa. Ka seŋ yiwo ŋmɔŋ wɔa, dama ni vuodiekemba dɔ yine wo yada wa, wɔaha mi tɔma ni sɔgɔti ma mɔŋ. ¹⁴ Ti niɔballi, mugisi dieke dɔ haarta ni naa, kaŋŋ mugisiku mi chanchaŋ die haari wa vuodiekemba dɔ yine ŋmɔŋ vuosi Yisa Masia wɔa Judia tɔŋgbaŋ ma; niŋŋ aŋaŋ ba ye wo mugisi balimɔŋ. Die ni gbaŋ gbaŋ ni vuosi dɔ mugisine ni dene wo, die gbaŋ gbaŋ mugisin ba vuosisi Juu vuosi die dɔ mugisi be. ¹⁵ Baŋŋ Juu vuosisi die kɔna ti Yɔmɔtɔŋ Yisa Masia aŋaŋ ŋmɔŋ naazɔalɔba, ta bi mugisi ti wo. Naa wɔa ŋmɔŋ sɔŋ ka fɔaliya aŋaŋ ba, ta ba bi yi vuon mana dataasi. ¹⁶ Ba mɔa mɔŋ dɔ ba kaŋ ti aŋ ti da mɔsɔlɔma ŋmɔŋ wɔwɔnaha a yɔma vuodiekemba dɔ kana ka yi Juu vuosisi aŋ ba ye gbatɔtaantɔŋ. Naa dagɔya dɔ ba gɔta ba tɔntɔmbiati diekemba ba yinene wo mɔŋ. Lele, ŋmɔŋ stɔnyɔntɔŋ hagɔya mɔŋ ba ma, ta ɔ nan dati ba tɔba.

Pɔɔli die dɔ yaala ɔ bi kaagi Tesalonika vuosi dene

¹⁷ Tɪ nɪmballɪ, die vuosi dɪ mugisine tɪ wɪa, tɪ nyɪŋ nɪ jigij daraa ale, ama saŋŋa mana tɪ yile nɪ wɪa ta mɪa dɪ tɪ keŋ ye nɪ aŋaŋ tɪ nine. ¹⁸ Tɪ tɪŋ seŋ yaala tɪ yiŋŋi keŋ ye nɪ mɪŋ. Ta manɪŋ Pɔɔli gbaŋ gbaŋ dɪ mɪa saŋŋa pam dɪ n keŋ nɪ jigij ama Sitaani dɪ kagɪ mɪŋ. ¹⁹ Tɪ Yɔmɔtɪeŋ Yisa dɪ keŋ keŋ saŋŋa dieke, nɪnɪŋ nɪ bala nɪ yi tɪ tama aŋaŋ tɪ nyɔari, ta nɪ wɪa tɪ baa tɪ keŋ zie ɔ jigij aŋaŋ sɔgɪfɪalɪŋ aŋaŋ kuulij. ²⁰ Wusie, nɪ wɪa tɪ yaa saŋ aŋaŋ sɔgɪfɪalɪŋ.

3

¹ Die wɪa die tɪ sɔŋ dɪ chɔɔstɪ pam tɪ kana ka bɪagɪ yese nɪ wo, die tɪ saŋ dɪ tɪ wɪari bemme Atensi tɪŋ ma tɪ nyɪna ma, ² ta tɔŋ tɪ nɪmbɔa Timoti vuodieke dɪ yine ŋmɪŋ tɔntɔntɔ aŋaŋ tɪ yaa gamma Masia wɔvɪnaha mɔvɪlkɔ ma wa, dɪ ɔ keŋ a kpaŋŋɪstɪ nɪ ta vaa nɪ yadaka hagrɪma, ³ amɔ nɪ wɔnyɪ kaŋ yiŋŋi kvaŋ wahalaka gie wɪa. Nɪ gbaŋ gbaŋ nɪ sɪba dɪ ŋmɪŋ yɪna sieŋ dɪ vuosi gie mugisi tɪ. ⁴ Dama die tɪ yene bie nɪ jigiri, die tɪ ŋaŋ bala nɪ mɪŋ dɪ ba nan keŋ mugisi tɪnɪŋ vuodiekemba dɪ yine Masia dɪdɪstɪŋ mana, a seŋ keŋ yi die gbaŋ gbaŋ. ⁵ N sɔgɪchɔɔstɪkɔ faast dala mɪŋ, die wɪa maŋ tɔŋ Timoti dɪ ɔ keŋ a ye nɪ yadaka sɪ lala. Dama ŋmaamɪŋ die yalla mɪŋ mɪŋ dɪ dɪ mɔna naa Sitaani die magɪstɪ nɪ mɪŋ nɪ va Masia kvaŋ dɪstɪŋ ta vaa tɪ tɔɔmaha dɪ yi yɔri.

⁶ Lele, Timoti nyɪŋ nɪ jigij a keŋ mɪŋ, a keŋ balɪ tɪ wɔvɪna yaa gamma nɪ yada aŋaŋ nɪ choti wɪa. Ta balɪ tɪ dɪ saŋŋa mana nɪ tɪnsa tɪ wɪa vɪnɪŋ, ta yaala nɪ ye tɪ sɪba tɪ yaalala tɪ yene nɪ dene wo. ⁷ Tɪ nɪmballɪ, tɪ bie wahala aŋaŋ mugisiŋ mana mana ma mɪŋ, ama Timoti dɪ bala tɪ wudieke wo yaa gamma nɪ yada ma, die dɪ vaa tɪ sɔŋ dɪ dɔa. ⁸ Lele tɪ nan bɪagɪ a taŋ jɪa tɪ sɪbɪna dɪ nɪ zie wo keŋ keŋ tɪ Yɔmɔtɪeŋ sieŋ me naa wa. ⁹ Lele tɪ

nan biagi waast Ɔmɔŋ nɔ wɔ. Tɔ waasa wa aŋaŋ tɔ yalla sɔgɔfiɔli dieke nɔ wɔ wɔnɔŋ Ɔmɔŋ nɔŋŋa naa. ¹⁰ Yurɔ aŋaŋ ŋmɔntɔvɔstɔ mana tɔ ŋaŋ jɔsɔsa wa mɔŋ aŋaŋ tɔ sɔŋ mana dɔ ɔ vaa tɔ bɔ ye nɔ bɔbra aŋaŋ tɔ nine, amɔ tɔ nan biagi sunŋi nɔ aŋ nɔ yadaka hagiɔma.

¹¹ Tɔ Chɔɔŋ Ɔmɔŋ gbaŋ gbaŋ aŋaŋ tɔ Yɔmɔtɔiɔŋ Yisa Masia yɔ tɔ sien aŋ tɔ biagi keŋ a kaagi nɔ bɔbra. ¹² Choti dieke nɔ yalla aŋaŋ tamba wa aŋaŋ vuonɔ mana naa, tɔ Yɔmɔtɔiɔŋ vaa ka gɔtɔma saŋŋa mana ta keŋ sɔmma sɔba tɔ yalla choti dieke aŋaŋ nɔ wa. ¹³ Wɔnɔŋ tɔ Yɔmɔtɔiɔŋ wo vaa nɔ sɔgɔtɔ hagiɔma ta vaa nɔ bemme ta wome biɔŋ ta yi kast tɔ Chɔɔŋ Ɔmɔŋ nɔŋŋa saŋŋa dieke wɔnɔŋ tɔ Yɔmɔtɔiɔŋ Masia dɔ keŋ keŋ aŋaŋ ɔ vuodiekemba mana dɔ yine ɔ sɔtɔ wa.

4

Beri dieke dɔ fiɔliɔnana Ɔmɔŋ sɔŋ

¹ Die wɔ, tɔ nɔmbali, die tɔ wɔŋ kpaŋŋ nɔ mɔŋ nɔ mɔna nɔ bemme dene amɔ Ɔmɔŋ sɔŋ nan fiɔli. Kanɔŋ beriku mi nɔ beri dene. Lele tɔ jɔsɔsa nɔ mɔŋ ta bɔ kpaŋŋsa nɔ tɔ Yɔmɔtɔiɔŋ Yisa saŋ ma dɔ nɔ vaa kanɔŋ beriku mi gɔtɔma. ² Nɔ sɔba tɔ kpaanna nɔ dene tɔ Yɔmɔtɔiɔŋ Yisa saŋ ma. ³ Ɔmɔŋ yaala nɔ bemme kast ta vɔari nɔ gbaŋ a nyɔŋ daakpana aŋaŋ hɔgɔkpana tɔsɔma ma. ⁴ Nɔ yɔma nɔ hɔgɔba jɔliɔma, ⁵ ta da bemme aŋaŋ lɔliɔvɔtɔ sɔba vuodiekemba dɔ kana ka sɔba Ɔmɔŋ dɔ benne dene wo. ⁶ Vuonɔ da keŋ yime ɔ Masia dɔdɔɔsɔsɔ chanchaŋ biɔŋ yaa a nyɔri wa. Tɔ wɔŋ bali nɔ mɔŋ ta kpaŋŋ nɔ dɔ tɔ Yɔmɔtɔiɔŋ nan keŋ dati vuodiekemba mana dɔ yinene kanɔŋ biabɔ mi tɔba. ⁷ Ɔmɔŋ wa tɔ mɔŋ dɔ tɔ keŋ bemme kast, ama daa tɔ keŋ a yime daakpana yaa hɔgɔkpana tɔsɔma. ⁸ Die wɔ, vuodieke nɔŋ mana dɔ

zetine dagtkv gie, ka zeti wo vuota dagtj, ama dt yiwo
 Ʒmŋj vuodieke dt ytnana nt v Haltkastka v zete.

⁹ Dt ka bt yi nŋhŋmna dt tŋ maagt a balŋ nt yaa
 gamma taŋ choti wta, dama Ʒmŋj wŋŋ dagt nt mŋj
 yaa gamma nt mŋna nt chome taŋ dene. ¹⁰ Ta nŋnŋj
 nt wŋŋ cho nt Masia dŋdŋstŋŋ chanchaalba mana dt
 bene Masedonia tŋj ma wa mana. Tŋ nŋmballŋ, tŋ jŋsŋ
 nt mŋj dt nt vaa chotiti mi gŋtŋma yaa gamma. ¹¹ Nŋ
 kpaŋŋt nt gbaŋ a bemme sŋmm, ta nt бага bemme nt
 gbaŋ gbaŋ tŋsŋma ma, ta tŋmma a dime, sŋba tŋ wolinne a
 bala nt dene wo, ¹² amv vuodiekemba dt kana ka yi Masia
 dŋdŋstŋŋba nan dt yta nt jŋlŋma, amv nt kaŋj dt naga
 nt gbaŋ a jalŋma vuonj a yaala nt nyŋyaalŋka.

Tŋ Yŋmŋtŋŋj kenŋj wta

¹³ Tŋ nŋmballŋ, tŋ yaala nt sŋmma wusie yaa gamma
 Masia dŋdŋstŋŋ diekemba dt kpine wo, ta da yallŋma
 svgtchsvstŋj sŋba vuodiekemba dt wone tama wa. ¹⁴ Tŋ
 yi yada mŋj dt Yisa die kpiye mŋj ta bt hagt kuŋ me. Die
 wta tŋ bt yi yada dt Ʒmŋj nan kenj yi aŋ Yisa yŋŋŋj kenj
 aŋaŋ v dŋdŋstŋŋ diekemba die dt kpine wo.

¹⁵ Tŋ Yŋmŋtŋŋj dagt tŋ wa naa, dt v kenj kenj
 tŋnŋj vuodiekemba dt bene tŋ miivoli me wo kaŋj wolŋj
 vuodiekemba dt kpine wo a kenj tuoli wo. ¹⁶ Dama tŋ
 Yŋmŋtŋŋj nan kenj nyŋŋ artzanna ma a kenj svstŋj aŋaŋ
 natkpenjkrŋŋj, aŋaŋ Ʒmŋj malakasi Naaŋ wa lŋlŋj, aŋaŋ
 Ʒmŋj kantant kpaŋ, ta vuodiekemba die dt yine Masia
 yada ta kpi wo nan wolŋj hagt kuŋ me. ¹⁷ Ta ka kvaŋj chaŋj
 tŋnŋj vuodiekemba dt yene bie tŋ miivoli me nan laŋtŋst
 aŋaŋ ba a ga haart tŋ Yŋmŋtŋŋj nŋŋmaraha ma. A nyŋŋ
 saŋka mi tŋ nan dt beri aŋaŋ wa yaa gamma haahuu. ¹⁸ Die
 wta nt kpaŋŋtŋma taŋ aŋaŋ wtaha gie.

5

Ni yi siri a gbara ti Yɔmɔtien keniŋ

¹ Ti nɔmballi, di ka yi talast di ti maagt a bali ni yaa gamma saŋŋa dieke waha gie di balla a yi. ² Dama ni gbaŋ gbaŋ ni wɔŋ sɔba di ti Yɔmɔtien yinŋi kienku daari nan di su sɔba gaaru di ŋaana kien yuku dene wo. ³ Saŋŋa dieke vuosi di ken bala di, “Sugɔɔvaguŋ aŋaŋ alaafita beri wo”, kaŋŋ saŋka mi ba baa ba juu wahala ma bɔnyi. Kaŋŋ wahalika nan ken bɔnyi sɔba hoɔɔnyuutitien di ŋaana baa v mɔri yɔvagiɔv ken bɔnyi dene wo, ta ba kaŋ nyuŋ bɔ ma. ⁴ Ama ti nɔmballi, nɔnŋ nŋ ni wo lɔmŋ ma, die wa ti Yɔmɔtien keniŋ daari kaŋ ken pirigi ni sɔba gaaru keniŋ. ⁵ Ni mana yiwo chaanŋ ma vuosi, ta bi yi ŋmɔntɔast vuosi, ti ka yi yuŋ yaa lɔmŋ ma vuosi. ⁶ Die wa, ti da dɔa gɔvɔrɔma sɔba vuosi batan di yinene die wo, ama ti mu ti yesime ta mŋŋi pɔɔgɔlɔma ti gbaŋ. ⁷ Dama yuŋ vuosi di gɔvɔra ta batan di nyuo daan a buge. ⁸ Ama tɔnŋ nŋ ti yiwo ŋmɔntɔast balli ta ti mu ti mŋŋi pɔɔgɔlɔ ti gbaŋ, ta nagɔ yada aŋaŋ choti a yeegi aŋ ka su sɔba jakagɔkɔŋ, ta bi nagɔ gbatitaanŋ tamaka a bubi aŋ ka sɔmma sɔba kɔvɔti sibubiŋ. ⁹ ŋmŋ die ka vɔari ti di v ken datɔ ti tɔbiŋ, ama die v vɔari ti di ti ye gbatitaanŋ ti Yɔmɔtien Yisa Masia ma, ¹⁰ wɔnŋ die v tuone ti kuŋ a kpi, di di yi ti kpi yaa ti beri ti miivoli me v keniŋ saŋka mi, tɔnŋ aŋaŋ wa nan lagŋ a beri. ¹¹ Die wa, ni kpaŋŋɔsɔma tan ta sunŋime tan sɔba ni yinene die lele wo.

Kpatŋ kpaamŋ aŋaŋ waastŋ

¹² Ti nɔmballi, ti juɔsa ni di ni vaa ni бага bemme vuodiekemba di tunnana ti Yɔmɔtien tɔvɔma ni jigiri, ta yi ni nŋŋandɔvɔvɔŋ v sien me, ta kpaama ni wa. ¹³ Ni

põglt ba aňaň julma pam, aňaň choti ba tũũmaha wta. Ta bemme aňaň sũgũdũbagũ aňaň taň.

¹⁴ Tũ nũmballũ, tũ jũũsa nũ dũ nũ kpaama walũnkptatieliň, ta kpaňũũma vuodiekemba dũ chũgnana ũmaamũ, ta suňũime wabũtũ, ta yallũma suguru aňaň vuorũ mana. ¹⁵ Nũ da yime bũaň a yũma vuodiekemba dũ yine nũ bũaň, ama nũ vaa aň ka yi nũ stũsaňmũ saňũa mana dũ nũ yine vũũũũ a yũma taň aňaň vuorũ mana.

¹⁶ Nũ yallũma sũgũftaliň saňũa mana, ¹⁷ ta jũũũma ũmũ saňũa mana, ¹⁸ ta waasũma ũmũ wũũũ mana mana ma, dama die ũmũ dũ yaala, nũ yine Masia dũdũũũũba wta.

¹⁹ Nũ da kagũma ũmũ Halũkastka, ²⁰ ta da bũ zetime ũmũ naazũũũ wta, ²¹ ama nũ mũ nũ fiati a magũũma jaňũ mana, ta tuo jadieke dũ vũũũũ, ²² ta chũgt nyũũ bũaň yiri yiri mana ma.

²³ ũmũ vuodieke dũ yũnana tũ sũgũdũbagũ, yi nũ sũgũyũalũntieliň aňaň wusie, ta pũglt nũ haalũtũ aňaň nũ miivoli aňaň nũ nyũũgbũũũ ta nũ da yallũma bũaň tũ Yũũũũũũ Yũsa Masia yũũũ kũũũũ saňũa. ²⁴ ũmũ vuodieke dũ wana nũ nan yi naa, dama vũ yũwo wusũũũũũ.

²⁵ Tũ nũmballũ, nũ jũũũma ũmũ a yũma tũ gbũũ.

²⁶ Nũ waasũ Masia dũdũũũũba mana vũũũũ vũũũũ.

²⁷ Tũ Yũũũũũũ saňũ ma maňũ kpaama nũ, dũ nũ kartũ gbaňũũ gie a yũ Masia dũdũũũũba mana.

²⁸ Tũ Yũũũũũũ Yũsa Masia suňũ nũ.

ᲒᲙ᲏Თ ᲒᲗ᲏ᲗᲗ᲏Თ ᲒᲗ᲏Თ ᲒᲗ᲏Თ
Konni NT (Ghana)

copyright © 2004-2019 Wycliffe Bible Translators, Inc.

Language: (Konni)

Contributor: Wycliffe Bible Translators, Inc.

All rights reserved.

2020-11-18

PDF generated using Haiola and XeLaTeX on 14 Jun 2022 from source files dated 13 Jun 2022

5d16fd5e-902d-51bf-967c-3e7c4efb8e57